

# ထိုက်အဖိုမိုက်

ငှက်မိသားစု








လုံပွသ်ဒိုတ်ပူယံ ခုတ်ဖဒ်ဒိုတ်အခီ ထိုတ်သ္မိတသ္မိပူယံနေတ်  
အိုတ်ဝဲဒးဒ်ထိုတ်ဒ်ဖိုမိုသ် ယဲသ်ဘေတ်စေသ်လံယံ။

တောကြီးထဲက ညောင်ပင်တစ်ပင်မှာ ငှက်မိသားစုငါးကောင်ဟာ  
အသိုက်လုပ်ပြီး နေကြသတဲ့။



ထိုက်အမိုနေတ် မတ်လောလ်ဝဲဒတ်အဖို  
“မိုမိုမေလဲယ်ဃုအံတ်သေတ်သတ်အခါနေတ်  
အိုတ်ဖဲခွဲတ်ဖဒ်ဒိုတ်ခီအီယ်  
ဟဒ်လုံအယီယ်တဂေယ်နံယ်”။

ငှက်အမေက ငှက်ကလေးတွေကို “မေမေသစ်သီးရှာတဲ့အခါ  
ဝေးဝေးမသွားနဲ့၊ ဒီညောင်ပင်ပေါ်မှာပဲနေပါ” လို့ မှာခဲ့တယ်။



မုသ်တနီယံ ထိုတ်မိုသ်ပွသ် လဲယံဃုဝဲသေတ်သတ်ဘုံ  
ထိုတ်ဖိုအိုတ်တံသ်ဝဲ လွီသ်ဘေတ်လံယံ။

တစ်နေ့မှာ ငှက်မေမေက သစ်သီးရှာထွက်တော့ ငှက်သိုက်ထဲမှာ  
ငှက်ကလေး လေးကောင် ကျန်ခဲ့တယ်။





ထိုက်မိုသ်ပွသ် တအိုက်ဘတ်အခါ

ထိုက်ဖိုတဘတ်နေတ် တဲထံတ်ဝဲ “ဘတ်အိုက်လုံခဲးတ်ခီအီယ်  
တသ်ကးတ်သဒ်ဒိုက်မဒ်” ဝီယ် ယူယ်ထံတ်ဝဲဘုံ  
ထိုက်ဖိုအိုက်တံသ်ကေယ်ဝဲ သးဘေတ်လံယ်။

ငှက်မေမေ မရိုတွဲအချိန်မှာ ငှက်ကလေးတစ်ကောင်က  
“ဒီညောင်ပင်ကြီးမှာ နေရတာပျင်းလှပြီ” လို့ပြောပြီး  
ပျံထွက်သွားတော့ သုံးကောင်ပဲ ကျန်တော့တယ်။



ထိုက်ဖိုလုံခီတဘေတ် တဲထံတ်ဒေါ်ဒဲ  
“ယယ်နယ်ကေ ယအိုက်တကဲလးယံဘတ်”  
ယူယံထံတ်ဝဲဒေါ်ဒဲဘုံ အိုက်တံသ်ဝဲခီဘေတ်လံယံ။

နောက်တစ်ကောင်က  
“ငါလည်းအပြင်ထွက်လိုက်ဦးမယ်” လို့ပြောပြီး  
ပျံထွက်သွားတော့ နှစ်ကောင်ပဲ ကျန်တော့တာပေါ့။



ထိုတ်ဖိုအိုတ်တံသ် ခီဘောတ်အကာ  
တဘောတ်နေတ် “ကလဲယ်လိုတ်ကွဲ လုံတသ်ခူးလံယ်”  
တဲဝဲဝီယ် ယုယ်ထံတ်ကေယ်တဘုံ  
ထိုတ်ဖိုအိုတ်တံသ်ကေယ်ဝဲ တဘောတ်လံယ်။

ငှက်ကလေးနှစ်ကောင်ထဲက တစ်ကောင်ကလည်း  
“အပြင်မှာပဲကစားမယ်” လို့ပြောပြီး ပျံထွက်သွားတော့  
ငှက်တစ်ကောင်ပဲ ကျန်တော့တာပေါ့။



ထိုတ်ဖိုအိုတ်တံသ် လံသ်ခီကတးသ် တဘေတ်နေတ်  
“ယယ်နသ်ကေ အိုတ်တကဲလးယ်ဘတ်” စေဒဝဲဝီယ်  
ယူယ်ကွေလ်ဝဲတဘုံ ထိုတ်သွီပူယ် ထိုတ်ဖို  
တအိုတ်နံတဘေတ် လးယ်ဘတ်လံယ်။

နောက်ဆုံးကျန်တဲ့တစ်ကောင်က  
“ငါလည်းမနေနိုင်တော့ဘူး” လို့ပြောပြီး ပျံထွက်သွားတော့  
ငှက်သိုက်ထဲမှာ ငှက်တစ်ကောင်မှ မရှိတော့ဘူး။





ထိုတ်ဖိုယူယ်ထံတ် ဝီယ်လးလ်တဘုံ  
ကလီယ်မုသ်ဒိုတ် ဒိုလံယ်ဝဲဒတ်လံယ်။  
ထိုတ်ဖိုတဖတ် သဒ်ပိုယ်တသ်အယို ကောဒ်ပသူထံတ်ဝဲ  
“ကျီ ကျီ ကျီ ကျီ” စေသ်လံယ်။

အဲဒီအချိန်မှာ မိုးသက်လေပြင်းကျလာတော့  
ငှက်ကလေးတွေ “ကျို . . ကျို . . ကျို . . ကျို . . ” လို့အော်ပြီး  
ကြောက်လန့်ကုန်တယ်။



ထိုက်မိုသ်ပွသ်တခံ ဟဒ်ဃုကောဒ်ဝဲအဖို

“ကျီ ကျီ ကျီ ကျီ” ဝီယ်

ဟာကောယ်ကောဒ်ဝဲ လုံအသွီအိုတ်နေတ်လံယ်။

ငှက်မေမေကလည်း “ကျိ . ကျိ . ကျိ . ကျိ” လို့အော်ရင်း

ငှက်ကလေးတွေကို လိုက်ရှာပြီး ငှက်သိုက်ဆီကို ပြန်ခေါ်လာတယ်။



အနေသ်တဘုံ ထိုတ်ဖိုတဖတ် တဲထံတ်နေဝဲအမို  
“လုံခီ မိုမိုမေတအိုတ်ဘတ်အခါ ပတဟဒ်နိုစိုတ်လးယ်ဘတ်၊  
ကကနတ်ကေယ် မိုမိုတသ်တဲစေသ်လံယ်”။

အဲဒီတော့ ငှက်ကလေးတွေဟာ “နောက်ဆိုရင် မေမေမရှိတဲ့အခါ  
ဘယ်မှမသွားတော့ဘဲ မေမေစကားအမြဲနားထောင်ပါတော့မယ်”  
လို့ ပြောကြတယ်။



စကောကရင် ပကညောစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



**H&M FOUNDATION**

